

Soerat tetapan di atas hak roemah dengan haknja menempati pekarangan.

No. 52/40
Lampiran: 5

Djokjakarta, 7 Juni 1920

Pamarintah di Kadipaten PAKOEALAMAN soedah menetepken jang
Sorang bernama Hadji Anwar Lp Nyagalan
mendapat hak di atas satu boewah roemah, dengan haknja menempati pekarangan No. 201
di kampoeng Nyagalan Blok C No. 14 Oekoeran pandjang
16 M. lebar 8 M. djadi loewasnja ada 128 M². (R. R.)
Tonggo seblah lor Harjoesoediro
" " wetan Nyagalan besar Tangpang ke Spoor
" " kidoel Hadji Anwar
" " koelon Botk. P. S. Paris en B. Hadji. S. Hias
atsal pembelian dari Botk. Mangpinkarijo

(terseboet pratelan dari Kepala kampung kala P A
tertanggal 25 Mei 1920
No. 34) dengan harga f 500- terbilang (lima ratus
roepijah)
Dan Hadji Anwar terseboet di atas di temtoeken menetepi
soerat printah tertanggal 29 Juni 1903 No. 959/A.


Terbikin boewat Original

Soedah tjotjok dengan Register dan adanja semoewa katrangan

Sous-Chef Secretarie,
Raden Mas Rio



Gambar rumah dan pekarangannya
Haji Nuras di kampung Nyagalan, Blok C No. 24
Jangkok No. 201.



Sketsa pekarangan

No 34

1920-1921/5

Agk d. p. 1141 / 40 " 25 7 1920.

29-1920

Vertical handwritten notes on the left margin, including "2/6" and "1920".

Main body of handwritten text in Dutch, starting with "De heer..."

- Numbered list items: 1. ... 2. ... 3. ... 4. ...

Main body of handwritten text in Dutch, continuing the letter or report.

= Voorlaan mededeling
Koopers en verkoopers
P.A. S. Sults - dan wel Gouvernements
onderdaan


Handwritten signature and date: 20/6

994

Additional handwritten notes and signatures at the bottom of the page.

Large handwritten signature at the bottom center.

Handwritten text at the top of the page, possibly a title or header, written in a cursive script.



Handwritten text below the diagram, starting with a dash, possibly a note or a list item.

Handwritten text below the first note, possibly a signature or a date.

Handwritten text below the second note, possibly a signature or a date.

၂၅ ဇူလိုင် ၁၉၂၀

ကျေးဇူးတင်စွာ ခံယူရပါသည်။ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။

- ၁။ ရတနာတော်များကို အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။
- ၂။ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။
- ၃။ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။
- ၄။ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။

ကျေးဇူးတင်စွာ ခံယူရပါသည်။ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။

၂၅ ဇူလိုင် ၁၉၂၀ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။

ကျေးဇူးတင်စွာ ခံယူရပါသည်။ အထူးတော်အားဖြင့် အကျိုးအမြတ်များစွာ ရရှိပါသည်။

1920
Handwritten text in a cursive script, possibly a date and a name or title.

Main body of handwritten text in a cursive script, consisting of several lines of dense writing.

Handwritten text at the bottom of the main block, possibly a signature or a closing phrase.

BRAD

1920. 19. 7. 1920.

Handwritten text in Devanagari script, likely a header or introductory paragraph.

Main body of handwritten text in Devanagari script, containing the primary content of the document.

959/a

संख्या:

म. सं. 1920.

BRAD